

提问题。/ ~ နာစ်စာ: 疑问代词 / ~ လွှာ 试卷, 考卷
/ ~ ဝါ၏ 疑问句

cə:cc] ကဲ <mei: ngaw> ①动下巴示意 ②撇嘴(表蔑视), 讥笑

မေးဇော် နဲ့ <mei: zi> 下巴尖

မေးစိတ် ကဲ <mei: sit> 讯问, 盘问, 审讯

မေးစိတ် ကဲ <mei: san> 探问

မေးဆက် နဲ့ <mei: zet> 下颌骨与上颌骨连接处

မေးဆင်းကြီး နဲ့ <mei: zain: gyo> = မေးတုကြီး

မေးဆတ် ကဲ <mei: zat> 动一动下巴: တင်မောင်ကာယ့်နှင့် လဲဟုမေးဟန်ဖြင့်ကျွန်တော်ကို ~ ပြု။ 丁貌动一动下巴, 意思是问我怎么样。

မေးတွန်းပြုတွန်း ကဲ <mei: t-khun: pyaw: t-khun> 问一句答一句,(喻)只有点头之交: သူတို့နှစ်ယောက်အိမ်နဲ့ချင်းပြစ်ပေမဲ့ ~ ပါများ။ 虽然他们是邻居, 但只有点头之交。

မေးတင် ကဲ <mei: tin> ①把下颌放在手背或桌子上
②(喻)……一物置于一物边沿上 ③(形容景色)一物
挨近一物: တောင်တန်းပြားပြီးပေါ်နေထုံးက ~ ငါးပြီ။ 太阳已经挂在烟雾迷蒙的山顶了。

မေးတင်ခဲ့ နဲ့ <mei: tin gon> 小提琴上的腮托(参见 8 图)

မေးတုံးကြီး နဲ့ <mei: twa' gyo> 笼头的一部分(参见 10 图)

မေးထားခေါ်ကြား ကဲ <mei: htu: khaw kya> (两屋)
相距很近喊一声都能听到: မဝေးလှေား ~ လောက်သည်။
相隔不远, 喊一声都能听到。

မေးထားခေါ်ပြား ကဲ <mei: htu: khaw pyaw> 有点头之交

မေးထိုး I ကဲ <mei: hto> ①伸一伸下巴(指点地方) ②作伸下巴的舞蹈动作, 临死时下巴往前伸 II နဲ့ <mei: do> 缅甸舞蹈中伸缩下巴的动作

မေးထားကို I ကဲ <mei: htaut> 手托下巴, 托腮 II နဲ့ <mei: daut> 【建】宫殿中拱托柱子的托柱

မေးပလို့ နဲ့ <mei: p-lo> 缅甸 ပလို့ 舞中的伸缩下巴的动作

မေးပြားခေါ်ထူး ကဲ <mei: pyaw: khaw htu> = မေးထူး ခေါ်ပြား

မေးပက်ပြေထားက် နဲ့ <mei: bet phyei daut> 交谈的对象

မေးဖျား နဲ့ <mei: phya> 下巴尖

မေးမ နဲ့ <mei: ma> (古)妇女, 古时也写作 မိယ်မ

မေးမေးခေါ်ခေါ် ကဲ <mei: mei: khaw gaw> 打招呼: သူ့ကိုကိုယ်မသိကိုယ်ဗုံးမသိ ~ တယ်မရှိ။ 我和他互不了解, 彼此很少打招呼。

မေးမြို့ ကဲ <mei: myu> = မေးမြို့
မေးမြို့နဲ့ ကဲ <mei: myan> 问,询问: ~ ချက် 提问, 提的问题

မေးမိုး နဲ့ <mei: yo> 【解】下颌骨

မေးမိုးသိမ် နဲ့ <mei: yo: dhein> 【解】小下颌骨

မေးမို့က်မောင် နဲ့ <mei: yait mei: we> = မေးဝဲမေးရိုက်

မေးမို့သုံး နဲ့ <mei: yait dhan> (唱歌)颤音

မေးဝဲမေးရိုက် နဲ့ <mei: we: mei: yait> (唱歌)拖腔

မေးဝဲသုံး နဲ့ <mei: we: dhan> (唱歌)拖腔

မေးသိုင်းကြီး နဲ့ <mei: dhain: gyo> ①帽带 ②勒马的皮带

မေးဟခိုင်နာ နဲ့ <mei: ha' khain na> 【医】破伤风

မဲ့ I ကဲ <me> 撇嘴要哭, 哭丧着脸: ကောင်ကလေးလိုမဲ့ ~ နေတယ်။ 小孩撇嘴要哭。II နဲ့ <me> 没有: ယွှေး ~ 无产者 / သို့လဲ ~ 缺德的 / အကောက် ~ ဆိုင်ကမ်း自由港မဲ့ခုံက်ခုံက် ကဲ <me' khwet khwet> 愁眉苦脸: ယူ့မျက်နှာအမြတ်း ~ ဖြစ်နေတယ်။ 他总是愁眉不展。

မဲ့ပြုး နဲ့ <me' byon> 苦笑, 冷笑

မဲ့မဲ့ ကဲ <me' me> 略少些, 差一点, 将近: မန်ကိုယ့် ဆိုပဲ့ သံခွဲက်နဲ့လေးလုံး ~ ချက်ပါတယ်။ 早上做饭得用将近四小罐米。

မဲ့ယုံး ကဲ <me' yun> = မဲ့ချေး

မဲ့ချေး ကဲ <me' shon> 哭丧着脸: ဝကားမပြောပဲ ~ နေသည်။ 哭丧着脸不说话。

မဲ့ချေး ကဲ <me' ywe> 撇着嘴, 哭丧着脸

မဲ့လျှင်း ကဲ <me' hlyin> 完全没有: ပညာ ~ သူ 没有一点学问的人 / ပစ္စည်းညာ ~ သူ 一点财产也没有的人

မဲ့သာ ပဲ <me' dha> (口)尽管: ပြော ~ ပြောရတယ်သူတဲ့ နိုင်တာမဟတ်ပါဘူး။ 说尽管这么说, 其实是没有办法的。

မဲ့ I နဲ့ <me> ①【植】蓼蓝 *Indigofera Enneaphylla* (Indigo Plant) ②票, 选票: ~ ကပ်ပြား 选票卡片 / ~ စာရင်း 选民名单, 选票数目 / ~ ပဲ့ 票箱 / ~ ပြား 选票 / ~ ရုံ 投票站, 投票棚 / ~ သာသည်။ 选票领先。③抽的签, 阁: ~ နိုင်သည်။ 抽签, 抓阄。/ ~ ထို့ 阄儿 II ကဲ <me> ①埋头, 一个劲儿: အလုပ်ကိုသာ ~ လုပ်နေသော ဒီးကြီးဘာ ②埋头工作的巴大叔。/ အချိုကရွှေ့သို့သာ ~ နေသည်။ 有的人认识他就给他让路, 有的人则一个劲儿地往前走。③把怒气集中出在某人身上, 拿……撒气; 责备: ကုလားမျိုင်ရှင် ~ ဦး (成)打不过印度人就抓若开人撒气。意即欺软怕硬 / ရော့ယူ့မယာရကောင်းလားဆိုရှုံးအောင်းသူ့ကိုပါ ~ ငါ့ကိုယူ့မာန်ပြုက်နှုံသည်။ 相互责备不该不带水壶来。III နဲ့ <me> = မည်း

မဲ့ကောက် ကဲ <me: kaut> 抽签决定